

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန

ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်

UNIVERSITY OF PHARMACY, YANGON
REPUBLIC OF THE UNION OF MYANMAR



စကားပြောကြေးနန်း

ပါမောက္ခချုပ်

မော်ကွန်းထိန်း

လက်ထောက်မော်ကွန်းထိန်း

Fax

- ၉၆၉၂၄၇၀

- ၉၆၉၉၈၇၇

- ၉၆၉၀၄၈၅

- ၉၆၉၀၄၈၆

၂၀၂၃ ပညာသင်နှစ်ဆေးဝါးသိပ္ပံဘွဲ့လွန်သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ ၂၀၂၃ ပညာသင်နှစ်အတွက် ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၌ ဖွင့်လှစ်ပို့ချမည့် အောက်ဖော်ပြပါ ဆေးဝါးမဟာသိပ္ပံဘွဲ့ (M.Pharm) သင်တန်းနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D) သင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူနိုင်ငံ့ဝန်ထမ်းများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဆေးဝါးမဟာသိပ္ပံဘွဲ့ (M.Pharm) သင်တန်းများ

စဉ်	သင်တန်းအမည်	သင်တန်းကာလ
၁။	ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ) M.Pharm (Pharmaceutical Chemistry)	(၂) နှစ်
၂။	ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ) M.Pharm (Pharmaceutics)	(၂) နှစ်
၃။	ဆေးဝါးမဟာသိပ္ပံဘွဲ့ (ပရဆေးဗေဒ) M.Pharm (Pharmacognosy)	(၂) နှစ်
၄။	ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ) M.Pharm (Clinical Pharmacy)	(၃) နှစ်

ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D) သင်တန်းများ

စဉ်	သင်တန်းအမည်	သင်တန်းကာလ
၁။	ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ) Ph.D (Pharmaceutical Chemistry)	(၃) နှစ်
၂။	ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ) Ph.D (Pharmaceutics)	(၃) နှစ်
၃။	ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ပရဆေးဗေဒ) Ph.D (Pharmacognosy)	(၃) နှစ်
၄။	ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ) Ph.D (Clinical Pharmacy)	(၃) နှစ်

၂။ လိုအပ်သောအရည်အချင်း

(က) ဆေးဝါးမဟာသိပ္ပံဘွဲ့(M.Pharm)သင်တန်း

(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(၂) ဆေးဝါးသိပ္ပံဘွဲ့(B.Pharm) ရရှိပြီးသူဖြစ်ရမည်။

(၃) လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍လျှောက်လွှာပိတ်သည့်ရက်အထိ ခွင့်ရက်မပါ အနည်းဆုံးလုပ်သက်(၁)နှစ် ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။

(၄) လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၄၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

(၅) ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက်အနည်းဆုံး(၅)နှစ်နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(၆) သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။

(ခ) ဆေးဝါးသိပ္ပံပါရဂူဘွဲ့(Ph.D)သင်တန်း

(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(၂) ဆေးဝါးမဟာသိပ္ပံဘွဲ့ (M.Pharm) ရရှိပြီးသူဖြစ်ရမည်။

(၃) ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် လျှောက်လွှာပိတ်သည့်ရက်အထိ အနည်းဆုံးလုပ်သက် (၂) နှစ်ရှိသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။

(၄) ပြည်ပ၌ မိမိအစီအစဉ်ဖြင့် ဘွဲ့လွန်ရရှိပြီးမှ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီး ဆေးဝါးသိပ္ပံပါရဂူသင်တန်းများသို့လျှောက်ထားသူများသည်လျှောက်လွှာပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ စုစုပေါင်း လုပ်သက်(၄)နှစ်ရှိသူဖြစ်ရမည်။

(၅) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၅၂)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(၆) ပါရဂူဘွဲ့ရရှိပြီးနောက် အနည်းဆုံး(၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။ လျှောက်လွှာပိတ်ရက်မှာ (၁၉-၈-၂၀၂၂)ရက် (သောကြာနေ့) (ညနေ ၄ :၃၀) ဖြစ်ပါသည်။

၄။ လျှောက်လွှာကိုသက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးညွှန်ကြားရေးမှူးချုပ်/ဦးဆောင် ညွှန်ကြားရေးမှူးမှတစ်ဆင့်လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်းသက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး၏ထောက်ခံချက်ပါရှိရမည်။သတ်မှတ်ချက်အတိုင်းလျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများနှင့်သတ်မှတ်ရက် ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများကို လုံးဝထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

- ၅။ ကြိုတင်မိတ္တူတစ်စောင်ကို ငွေသွင်းချလံမူရင်းနှင့်တကွ ပါမောက္ခချုပ်၊ ဆေးဝါးတက္ကသိုလ်၊ ရန်ကုန် သို့ လိပ်မူ၍ မပျက်မကွက် ပေးပို့လျှောက်ထားရမည်။
- ၆။ သင်တန်းဝင်ခွင့်အတွက် ရေးဖြေ၊ လူတွေ့နှုတ်မေးစာမေးပွဲများဖြင့် စစ်ဆေးရွေးချယ်ပါမည်။
 ဘွဲ့လွန်ဆေးပညာသင်တန်းဝင်ခွင့်တွင်အင်္ဂလိပ်စာဘာသာရပ်ကိုထည့်သွင်းစစ်ဆေးခြင်းမပြုသော်လည်း သင်တန်းတက်ရောက်နေစဉ်ကာလအတွင်းတစ်နှစ်လျှင် နှစ်ကြိမ်စစ်ဆေးမည့် အင်္ဂလိပ်စာဘာသာရပ် ကျွမ်းကျင်မှုအရည်အချင်းစစ် စာမေးပွဲ (၂) နာရီ မေးခွန်းကို ဖြေဆိုရမည်။ အင်္ဂလိပ်စာဘာသာရပ် အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ကြောင်း တင်ပြနိုင်မှသာ ဘွဲ့ရအောင်စာရင်းကို ထုတ်ပေးမည်။

ဝင်ခွင့်ရေးဖြေ စာမေးပွဲစစ်ဆေးမည့်ရက်မှာ

- (က) ဆေးဝါးသိပ္ပံပါရဂူဘွဲ့သင်တန်း (၂၉-၉-၂၀၂၂)
 (ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု)(Essay Type) (၃နာရီမေးခွန်းလွှာ)
- (ခ) ဆေးဝါးမဟာသိပ္ပံသင်တန်း (၃၀-၉-၂၀၂၂)
 (ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု) (MCQ) (၂နာရီမေးခွန်းလွှာ)

၇။ ဘွဲ့လွန်သင်တန်းဝင်ခွင့် လျှောက်ထားသူများသည် ဘွဲ့လွန်သင်တန်းဝင်ခွင့် စာမေးပွဲကြေး ကျပ်-၁၀၀၀/- (ကျပ်တစ်ထောင်တိတိ)ကို မြောက်ဥက္ကလာပမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၏ ငွေစာရင်းအမှတ် (MD-010318)သို့ ပေးသွင်းရမည်။
 (မှတ်ချက်။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၏ ငွေစာရင်းအမှတ် (MD-010318) သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။)

- ၈။ သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီးမှသင်တန်းတက်ရောက်ရန်ပျက်ကွက်လျှင် နောင်ပညာသင်နှစ်(၂)နှစ် ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့်မရှိပါ။
- ၉။ သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီး၊ တက်ခွင့်ရစာရင်းထုတ်ပြန်ပြီးမှ သင်တန်းကိုမတက်ရောက်လျှင် ဖြစ်စေ၊ (မှတ်ပုံတင်ခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ)သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင် ဖြစ်စေ ၊သင်တန်းအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့်ကာလအတိုင်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးလျော်ရမည်။
- ၁၀။ ဘွဲ့လွန်သင်တန်းအလိုက်ဘာသာရပ်တစ်ခုချင်းအလိုက်၊ အများဆုံးလက်ခံသင်ကြားပေးနိုင်မည့်ဦးရေကို ဤတက္ကသိုလ် Websiteမှ ကြေညာပါမည်။ အများဆုံးလက်ခံသင်ကြားပေးနိုင်မည့်ဦးရေမည်မျှ ရှိစေကာမူ သတ်မှတ်အရည်အချင်း ရမှတ်ပြည့်မီခြင်းမရှိက၊ ရွေးချယ်မည် မဟုတ်ကြောင်း တပါတည်း ကြေညာအပ်ပါသည်။

၁၁။ လျှောက်လွှာခေါ်ယူသည့် ကြေညာချက်အပြည့်အစုံနှင့် အသေးစိတ် အချက်အလက်များကို ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၏ Website: www.uopygn.edu.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ (ဖုန်းနံပါတ်-၀၁-၉၆၉၉၈၇၇၊ ၀၁-၉၆၉၀၄၈၅)သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်